

|| ဘဏ်ဂိဗြိက အထိ ပိယိပိ ဘိန္နိဂေ ဟိကေး ဝေါမိန္နိဝိ
ဇာကာယပိး ဟူး ဘမိယမဟူဂိဗြိဂေါး ဘာယဓိယး ဝောဗြ
ယုမိန္နိဝိ ဝေါမိန္နိဝိ ဟူမိန္နိဝိ ၆၀ : ဘာဟူမိ ၁၅ ဝေါမိ
ဂုဏာဘံလိယ ၂၅၅း

ဝေါဟာဒ်း ဂု ဝေါ ဟ က္ခ ဘ

|| ပိာဝံ ဟူဂိကေး ဝေါမိန္နိဝိ ဝေါမိန္နိဝိ ဝေါမိန္နိဝိ

|| ပိာမာမာဒိပွး ဗြိယ - ဓိယး

ကေး

အုတ်မိ အုတ်မိ ဝေါမိန္နိဝိ

|| ဘဏ်ဂိဗြိက အထိ ပိယိပိ ဘိန္နိဂေ ဟိကေး ဝေါမိန္နိဝိ
ဇာကာယပိး ဟူး ဘမိယမဟူဂိဗြိဂေါး ဘာယဓိယး ဝောဗြ
ယုမိန္နိဝိ ဝေါမိန္နိဝိ ဟူမိန္နိဝိ ၆၀ : ဘာဟူမိ ၁၅ ဝေါမိ
ဂုဏာဘံလိယ ၂၅၅း

ဝေါဟာဒ်း ဂု ဝေါ ဟ က္ခ ဘ

|| ပိာဝံ ဟူဂိကေး ဝေါမိန္နိဝိ ဝေါမိန္နိဝိ ဝေါမိန္နိဝိ

|| ပိာမာမာဒိပွး ဗြိယ - ဓိယး

ကေး

အုတ်မိ အုတ်မိ ဝေါမိန္နိဝိ

Ik heb de eer U hierbij mede te deelen, dat ik op heden, den 2den POEASA v/h jaar Djimachir 1858 (Çaka) bij gelegenheid van de aanvaarding van mijn 40ste levensjaar, naast mijn ouden naam, de naam :

Ki-hadjar **DÉWANTARA**

heb aangenomen.

Uw zegen zij mijn deel !

In Taman-Siswo, 23/II—'28.

SOEWARDI SURYANINGRAT.

Ik heb de eer U hierbij mede te deelen, dat ik op heden, den 2den POEASA v/h jaar Djimachir 1858 (Çaka) bij gelegenheid van de aanvaarding van mijn 40ste levensjaar, naast mijn ouden naam, de naam :

Ki-hadjar **DÉWANTARA**

heb aangenomen.

Uw zegen zij mijn deel !

In Taman-Siswo, 23/II—'28.

SOEWARDI SURYANINGRAT.